

လူဝင် နဲ့ <lu wut> ①俗人 ②俗装: ~ နှစ်တယ်။ 平时穿俗装。

လူဝတ်ကြာင် နဲ့ <lu wut kyaun> 俗人

လူဝတ်လ ကော် <lu wut le:> = လူထွက်

လူသမာ နဲ့ <lu dh-ma> (罕)好人, 善良的人

လူသရမ်း နဲ့ <lu dh-yan> 坏蛋, 恶棍, 地痞

လူသာမန် နဲ့ <lu dha man> 平凡的人, 普通人

လူသာရင်ဗို၏ နဲ့ <lu dha rin gain:> [英・缅 lutheran + ဂို၏]【宗】(基督教新教)路德宗, 信义会

လူသား နဲ့ <lu dha:> 人类, 人们

လူသိန်တွော် ကော် <lu dhi' nat kya:> 家喻户晓, 尽人皆知, 公开: ~ ကြညာတယ်။ 公开宣布。

လူသိများ ကော် <lu dhi' mya:> ①熟人多 ②知道的人多

လူသိရှင်ကြား ကော် <lu dhi' shin gyu:> = လူသိန်တွော်

လူသိလျှိုင် ကော် <lu dhi' lu myin> 众目昭彰, 众所周知

လူသိသာသိ ကော် <lu dhi' dhu dhi:> = လူသိန်တွော်

လူသုည နဲ့ <lu dhon nya:> 文盲, 无用的人

လူသူ့ နဲ့ <lu dhu> 人们, 众人: ~ စုရုံးမြင်း 聚众

လူသုကောင်း နဲ့ <lu thu gaun:> 善良的人

လူသူငယ် နဲ့ <lu th-nge> 青年人, 年轻人

လူသူတော် နဲ့ <lu thu daw> 圣人, 贤人, 圣贤

လူသူတော်ကောင်း နဲ့ <lu thu daw gaun:> = လူသူတော်

လူသူလေးပါး နဲ့ <lu dhu lei: ba:> 众人

လူသူအင်အား နဲ့ <lu dhu in a:> 人力

လူသော် နဲ့ <lu dhei> 死人

လူသေကောင်း နဲ့ <lu dhei gaun> 尸体, 死尸

လူသော့မှု နဲ့ <lu dhei hmu':> 无意致死案

လူသော့လူသို့ နဲ့ <lu dhaw' lu dhwan:> = လူသို့

လူသံသံသံ့ နဲ့ <lu dhan dhu dhan> 人声, 声息

လူသံကုန်ပစ္စ်း နဲ့ <lu dhon: gon pyit si:> 日用品

လူသံက္ခာ့ နဲ့ <lu theit kha:> 人格

လူသို့ နဲ့ <lu dhai> 人群

လူသော်း နဲ့ <lu dhaun:> (古)坏蛋

လူသတ်ကောင်း နဲ့ <lu that kaun> 杀人凶手

လူသတ်ကုန်း နဲ့ <lu dhat kon:> 刑场, 法场

လူသတ်ကွင်း နဲ့ <lu dhat kwin:> = လူသတ်ကုန်း

လူသတ်စာန်း နဲ့ <lu dhat s-khan:> 杀人的集中营

လူသတ်တရား နဲ့ <lu dhat t-y-khan> 杀人犯

လူသတ္တာ နဲ့ <lu dh-d-wa> 人类

လူသတ်မှု နဲ့ <lu dhat hmu':> 凶杀案, 人命案

လူသတ်လက်သည် နဲ့ <lu dhat let the> 凶手, 杀人犯

လူသတ်သမား နဲ့ <lu dhat th-ma:> 凶手, 杀人犯

လူသန် နဲ့ <lu dhan> 强壮的人

လူသိမ်မူး နဲ့ <lu dhein mwei':> 温文尔雅的人

လူသွားပလက်ပေါင်း နဲ့ <lu dhwa: p-let phaun:> [缅・英လူသွား + platform] 人行道

လူသွားလဲလာ နဲ့ <lu dhwa: lu la> 行人, 路人

လူသွားလမ်း နဲ့ <lu dhwa: lan:> 人行道

လူသွက် နဲ့ <lu dhwet> 机灵鬼, 动作敏捷的人

လူသွပ် နဲ့ <lu dhut> 疯子, 狂人

လူသွမ်း နဲ့ <lu dhwan:> 坏人, 罪徒

လူဟောသွွှေး နဲ့ <lu haw' dhwan:> 放荡不羁的人, 为非作歹的人

လူဟော်း နဲ့ <lu haun:> 老手, 旧人

လူဟှတ် နဲ့ <lu hout> 能人, 干练的人

လူအား နဲ့ <lu a'> 傻子, 笨蛋, 呆子, 迟钝的人

လူအော်း နဲ့ <lu a-hmwa:> 小人物, 微不足道的人

လူအရိယာ နဲ့ <lu a-ri' ya> 贤人, 圣贤

လူအလှန် နဲ့ <lu a' lu na':> = လူအား

လူအလျှင်း နဲ့ <lu a' lu phyin:> = လူအား

လူအလှို့ နဲ့ <lu a' lu yo:> 老实人, 憨厚的人

လူအော်း / လူအိုးမြို့ နဲ့ <lu a-hwan'/lu a-hwan:> (古)人们

လူအသက်အာမခံ နဲ့ <lu a-thet a ma' gan> 人寿保险

လူအား I နဲ့ <lu a:> 空的(房间): ထိုဟောတယ်ကြိုးစွင် ~ နေသောအခန်းမရှိ။ 那个大饭店没有空房间。 II နဲ့ <lu a:> ①人力 ②赋闲者, 空闲的人

လူအား နဲ့ <lu u> 傻子

လူအေး နဲ့ <lu ei:> 文静的人, 寡言的人

လူအိုး နဲ့ <lu o> ①老人: ~ ဗင်စင် 养老金 / ~ ရုံ 养老院, 敬老院, 老人院 ②已婚男子

လူအော်း နဲ့ <lu in a:> 人力

လူအန္တာ နဲ့ <lu an da:> 愚昧人, 麻人

လူအန်ဒါ နဲ့ <lu an da> 罗安达(安哥拉首都)

လူအုပ် နဲ့ <lu out> 人群

လူပိုးရော် နဲ့ <lu u: yei> 人口, 人数: ~ အတိုးနှင့် 人口增长率 / ~ ပေါက်ကွဲမှု 爆炸性人口问题

လူး I နဲ့ <lu:> ①【植】黍, 稷, 黄米 *Panicum miliaceum* Linn ②在山坡上顺宝石矿床挖的洞穴 II ကော် <lu:> ①搽, 涂, 抹: ပေါင်း ~ သည်။ 搽粉。 / ဆေး ~ ထားသည်။ 抹上药。 ②染上, 沾上: အကိုးမှုအိုးမည်: ~ လို့မေဝတ်နိုင်ပါ။ 衣服上沾了黑烟子不能穿了。 ③翻滚, 打滚: ကျွဲသည် ရှုတွေ့ ~ နေသည်။ 水牛在泥浆中打滚。 ④(船等)颠簸: လျှေ ~ လျာသည်။ 船颠簸得很厉害。 ⑤(打牌时)轮流羸 III နဲ့ <lu:> 年轻的, 幼小的: မင်း ~ မင်းလှုံး 年轻的皇帝

လူးကပ် ကော် <lu: kat> 沾上, 沾满: ကေားတကိုယ်လုံးဖုန့်များ ~ လျှော်ရှိတော့သည်။ 小孩全身沾满了尘土。

လူးကျုံ ကော် <lu: kyan> 沾满, ချေးအထပ်ထပ် ~ ထားသော